

မြို့မြို့မြို့ ကား <myaw' myaw'> 有气无力; 软绵绵: အသက်ကလေး ~ ကျွန်တော့တယ်။ 已经(病得)奄奄一息了。

မြို့၏ ကား <myaw> ①权衡 ② = ရှုံးမြို့

မြို့ချင် ကား <myaw khyin> = မျှော်ချင်

မြို့ထွေး ကား <myaw twei> 推测, 估量; 设想

မြို့ထောက် ကား <myaw htawt> 考虑, 顾及, 念及: ကျောင်းသားများ၏ရွှေရွှေကို ~၍ …… 考虑到学生的前途……

မြို့မြင် ကား <myaw myin> ①高瞻远瞩: ပညာရှင် ~ သည်။ 学者有远见。②顾及 ③自私自利

I နါ <myo> 城市, 城镇, 市, 镇 II ကား <myo> (古) ①一致 ② = မှတ်ပါး 除此之外

မြို့ကိုင် နါ <myo' gain> (古)镇长

မြို့ကျောင်း နါ <myo' kyei: let> 城郊

မြို့ကျော်ရွားကြား ကား <myo' gyaw ywa gya:> 公开, 远近皆知地: ~ လုပ်သည်။ 公开干。/ ~ ပြောသည်။ 四处宣扬。

မြို့ကျိုး နါ <myo' gyon:> 护城濠, 护城河

မြို့ကြို့ပြိုး နါ <myo' gyi: pya' gyi:> 大城市, 通都大邑

မြို့ကြီးသား နါ <myo: gyi: dha:> ①大城市人, 城里人(男性) ②(喻)彬彬有礼的文明人

မြို့ကြီးသူ နါ <myo' gyi: dhu> 大城市人, 城里人(女性)

မြို့ကွက် နါ <myo' gwet> 城区, 城内

မြို့ကွဲ့ နါ <myo' gut> (古)邑宰(今市长)

မြို့ကွဲ့ နါ <myo' gan> 本市人, 本镇人(与从外地迁来者相对而言)

မြို့ကိုင်း နါ <myo' gin:> 市容: ~ သာသည်။ 市容很美。

မြို့ကျွန်း နါ <myo' gyout> (古)市长

မြို့ကျော်သိမ်း နါ <myo' nge ywa dhein> 小城镇

မြို့ကော် နါ <myo' z-dei:> 祭城(古代缅王建城时, 活埋四人于四城角, 受害者死后被视为护城神)

မြို့ကော်ကျော် နါ <myo' s-yei:> (古)市镇衙门中的文书

မြို့ကား နါ <myo' za:> 侯, 食邑者

မြို့ကားနှုန်း နါ <myo' za: ne za:> 王侯, 食邑者

မြို့ကားပြေား နါ <myo' za: pya' za:> 侯, 食邑者

မြို့ကားရွား နါ <myo' za: ywa za:> 侯, 食邑者

မြို့ဇ်း နါ <myo' zo:> (古)市政府长官

မြို့ဇောင်တပ် နါ <myo' zaun' tat> 卫戍部队, 城防部队

မြို့ဇောင်နတ် နါ <myo' zaun' nat> (迷)护城神, 城隍

မြို့ဇောင်ပြည်စောင့်တပ် နါ <myo' zaun' pyi zaun' tat> 卫戍部队

မြို့စိန်း နါ <myo' sit ke:> (古)镇守(军事长官)

မြို့ဇုံး နါ <myo' zun> 城郊, 郊外

မြို့ဇုံးမြို့ပြေား နါ <myo' zun myo' bya:> 城郊, 郊外

မြို့ဆင်ခြော့မြို့ပြေား နါ <myo' shin gyei bon:> 市郊, 郊区

မြို့ဆန် ကား <myo' hsan> 城市化

မြို့တော် နါ <myo' daw> 首都, 国都, 京师, 京都: ~ နှုန်း市长 / ~ ရှင် 护城神

မြို့တော်ခါး နါ <myo' d-ga:> 城门: ~ ဘိုင် 城门柱

မြို့တော်ပြု နါ <myo' d-ga: pya:> 城楼(见 ကျိုး 图)

မြို့တော်တိုင်း နါ <myo' d-dain:> 城墙

မြို့တည် ကား <myo' ti> 建城; 建都

မြို့တည်ထောင် ကား <myo' ti daun> = မြို့တည်

မြို့တန်ဆောင်း နါ <myo' d-zaun:> 城楼

မြို့တွင်းသား နါ <myo' dhwin: dha:> 城里人, 市民

မြို့နေ့ နါ <myo' nei> 城里的, 住城市的: ~ လူတန်းစား 市民阶层

မြို့နယ် နါ <myo' ne> 镇区(缅甸地方行政单位): ~ ကျေးလက်ဖွံ့ဖြိုးသိမ်းကိုင်း: 城乡发展计划

မြို့ပိုင် နါ <myo' bain> 镇长

မြို့ပိုင်ရထား နါ <myo' bat y-hta:> 环城火车: ~ သံလေး 环城铁路

မြို့ပတ်လမ်း နါ <myo' bat lan:> 环行路

မြို့ပျော်ခေါ်မှု နါ <myo' byet kh- yan:> 【植】水茄 Solanum Tarvum

I နါ <myo' bya:> 城市, 城镇: ~ ကာကွယ်ရေး: 城防 / ~ ထောက်ရေး: 城市建设 / ~ ရှင်းကြော် မြို့တွေ့ ရှားကြော် 城乡 II နါ <myo' bya:> 民用的, 市民的, 非军事的: ~ လေကြောင်းကုမ္ပဏီ 民用航空公司 / ~ လေကြောင်းရှား 民用航空部门

မြို့ပြင် နါ <myo' byin> 城外

မြို့ပိုင်ရေး နါ <myo' beit nei:> 【佛】斋戒日的前一天, 指缅甸每月七日、十四日、二十一日、二十九日或(只有二十九天的月份的)二十八日, 参见 တော်ပိုင်ရေး 条

မြို့ပျော်ခေါ်ရေး နါ <myo' phyet kh- yan:> = မြို့ပျော်ခေါ်ရေး

မြို့ပျော်အမြောက် နါ <myo' byo a- myaut> 攻城炮

မြို့တွေ့ နါ <myo' bwe:> (诗)城市领, 城市赋

မြို့မှု နါ <myo' ma:> ①城区 ②市中心

မြို့မြို့ နါ <myo' mi' myo' pha:> 城镇父老; 城市的头面人物

မြို့ပျော်နှုန်း နါ <myo' myet hn- phon:> = မြို့ပျော်နှုန်း

မြို့ရာန်း ကား <myo' ya nin:> 在将建设城镇的地方进行清理工作

မြို့ရော်ရွားမှု နါ <myo' yei: ywa hmu:> 社会工作, 社会事务, 公共事务

မြို့ရှိုး နါ <myo' yo:> 城墙(见 ကျိုး 图)

မြို့ရှိုးပြော်သား နါ <myo' yo: pyat that> 城楼

မြို့ရှိုးတွေ့ နါ <myo' yo: myo' da> 城墙

မြို့ရှိုး နါ <myo' yan> ①属首都管辖的周围小城镇 ②卫